

အာမခံလုပ်ငန်းကြီးကြပ်စစ်ဆေးရေးဌာနခွဲမှ ဆောင်ရွက်နေသောလုပ်ငန်းစဉ်များ

၁။ မြန်မာနိုင်ငံ၏ ဘဏ်မဟုတ်သော ငွေရေးကြေးရေးကဏ္ဍအား ကြီးကြပ်စစ်ဆေးရန် ရည်ရွယ်၍ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနအောက်ရှိ ငွေရေးကြေးရေးကြီးကြပ်စစ်ဆေးရေး ဦးစီးဌာန အား ၁-၉-၂၀၁၄ ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့ပါသည်။

၂။ မြန်မာနိုင်ငံအာမခံဈေးကွက်တွင် နိုင်ငံပိုင် မြန်မာ့အာမခံလုပ်ငန်းတစ်ခုတည်းသာမက ပုဂ္ဂလိကကဏ္ဍကိုလည်း ဝင်ရောက်လုပ်ကိုင်ခွင့်ပြုရန်အတွက် ၁၉၉၆ ခုနှစ်တွင် အာမခံလုပ်ငန်း လုပ်ကိုင်ခွင့် ဥပဒေကို ပြဋ္ဌာန်းခဲ့ပြီး၊ ၁၉၉၇ ခုနှစ်တွင် ယင်းဥပဒေအတွက် နည်းဥပဒေကို ဆက်လက် ထုတ်ပြန်ခဲ့ပါသည်။ ယင်းအာမခံလုပ်ငန်းလုပ်ကိုင်ခွင့် နည်းဥပဒေများအရ မြန်မာ နိုင်ငံတွင် အာမခံလုပ်ငန်းလုပ်ကိုင်ခွင့်ကို နိုင်ငံသားပိုင် ကုမ္ပဏီများအား ၂၀၁၃ ခုနှစ် မေလမှစ၍ လုပ်ကိုင်ခွင့်ပြုခဲ့ရာ ယခုအခါ မြန်မာနိုင်ငံအာမခံလုပ်ငန်း ဈေးကွက်တွင် နိုင်ငံသားပိုင် ကုမ္ပဏီ (၁၁) ခု နှင့် ၎င်းအပြင် မြန်မာနိုင်ငံတွင်း နိုင်ငံခြားသားပိုင် ကုမ္ပဏီများ၏ ကိုယ်စားလှယ်ရုံးများ ဖွင့်လှစ်ခွင့်ပြုထားခဲ့ရာ၊ (၃-၃-၂၀၁၇) ရက်အထိကိုယ်စားလှယ်ရုံးပေါင်း (၂၇) ခုရှိထားပါသည်။ ယင်းကိုယ်စားလှယ်ရုံးများအနက် ဂျပန်နိုင်ငံမှ အာမခံကုမ္ပဏီ (၃) ခုတို့သည် သီလဝါ အထူး စီးပွားရေးဇုန်အတွင်း နယ်မြေကန့်သတ် အာမခံအလုပ် လက်ခံခွင့်ပြုထားပါသည်။

၃။ ၎င်းပုဂ္ဂလိကအာမခံကုမ္ပဏီများအနက် Life Insurance သီးသန့် လုပ်ကိုင်သည့် အာမခံ ကုမ္ပဏီမှာ(၄) ခုရှိပြီး Composite Insurance (Life + General) နှစ်မျိုးစလုံး လုပ်ကိုင်သော အာမခံကုမ္ပဏီ (၇)ခုရှိပါသည်။

၄။ ငွေရေးကြေးရေးကြီးကြပ်စစ်ဆေးရေးဦးစီးဌာန၊အာမခံလုပ်ငန်းကြီးကြပ်ရေးအဖွဲ့အနေဖြင့် ပုဂ္ဂလိကအာမခံကုမ္ပဏီများအားမူလရောင်းချခွင့်ပြုထားသောအာမခံအမျိုးအစား (၉) မျိုးအပြင် အာမခံအမျိုးအစားသစ်(၁၁) မျိုးကိုပြည်ထောင်စုအစိုးရအဖွဲ့ရုံး၏ ခွင့်ပြုချက်ဖြင့် မြန်မာ့အာမခံ ဈေးကွက်တွင် ရောင်းချခွင့်ပြုနိုင်ရေးအတွက် စီစဉ် ဆောင်ရွက်လျက်ရှိပါသည်။

၅။ ငွေရေးကြေးရေးကြီးကြပ်စစ်ဆေးရေး ဦးစီးဌာနအောက်ရှိ အာမခံလုပ်ငန်းကြီးကြပ် စစ်ဆေးရေးဌာနခွဲသည်လုပ်ငန်းရည်မှန်းချက်များအောင်မြင်စေရန်၊နိုင်ငံတကာ ငွေရေးကြေးရေး အဖွဲ့အစည်းများ၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများ၊ အခြားဒေသတွင်း နိုင်ငံများထံမှလည်း နည်းပညာ အကူအညီများရယူဆောင်ရွက်လျက်ရှိပါသည်။ ပြည်ထောင်စုသမ္မတနိုင်ငံအစိုးရ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုစီမံချက်အရ မြန်မာနိုင်ငံ အာမခံဈေးကွက်အား နိုင်ငံတကာနှင့်ရင်ပေါင်တန်း နိုင်ရန်နှင့် ဈေးကွက်လွတ်လပ်ခွင့်ပြုရန်အတွက် အာမခံကြီးကြပ် စစ်ဆေးမှုအာဏာပိုင်ဖြစ်သော ငွေရေးကြေးရေးကြီးကြပ်စစ်ဆေးရေးဦးစီးဌာနက အာမခံလုပ်ငန်း ကြီးကြပ်စစ်ဆေးခြင်း ရည်ညွှန်းချက် စာစောင်နှင့် ကြီးကြပ်စစ်ဆေးသူများ လက်စွဲစာစောင်တို့ကို IAIS, ICP 26 တို့နှင့် အညီ ထွက်ပေါ်လာနိုင်ရန် ကတိကဝတ်ပြုလုပ်ငန်းစဉ်များ ချမှတ်ဆောင်ရွက်လျက် ရှိပါသည်။

၆။ ၎င်းအပြင် ၂၀၁၃ ခုနှစ်ကတည်းကစတင်၍ မြန်မာနိုင်ငံအာမခံဈေးကွက်အတွင်း ပုဂ္ဂလိက ကဏ္ဍအားဝင်ရောက်လုပ်ကိုင်ခွင့်ပြုသည့် လုပ်ငန်းစဉ်ကိုဆက်လက်အရှိန်မြှင့်နိုင်ရန်နှင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများပိုမိုစီးဝင်စေရန်၊ နိုင်ငံခြားအာမခံကုမ္ပဏီများအားမြန်မာနိုင်ငံတွင် ဝင်ရောက် လုပ်ကိုင်ခွင့်ပြုရန် အာမခံလုပ်ငန်း ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး စီမံချက် (Insurance Sector Liberalization Plan) နှင့် လမ်းပြမြေပုံ (Roadmap)အရဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ပါသည်။

၇။ လမ်းပြမြေပုံအရ မြန်မာနိုင်ငံအာမခံလုပ်ငန်းကဏ္ဍတွင် နိုင်ငံခြားအာမခံကုမ္ပဏီများအား နိုင်ငံသားများနှင့် တန်းတူအခွင့်အရေးရစေမည့် level playing field တစ်ခုတည်ဆောက်၍ အာမခံလုပ်ငန်းအပြည့်ပြိုင် ဈေးကွက်တစ်ခုအား မြန်မာနိုင်ငံတွင်းဖန်တီးတည်ဆောက်သွားမည် ဖြစ်ပါသည်။

၈။ မြန်မာနိုင်ငံ အာမခံဈေးကွက် ဖြေလျော့မှုပြုလုပ်ခြင်းဖြင့် များမကြာမီကာလတွင် ဒေသတွင်းအာဆီယံ အာမခံဈေးကွက်နှင့် ရင်ဘောင်တန်းလိုက်ပါနိုင်ပြီး အာဆီယံစီးပွားရေး ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့၏ ရည်မှန်းချက်သို့ရောက်ရှိနိုင်မည်ဖြစ်ပါသည်။

၉။ ဘဏ်မဟုတ်သော ငွေရေးကြေးရေးအဖွဲ့အစည်းများတွင် ပါဝင်သည့် အာမခံလုပ်ငန်း ကဏ္ဍအနေဖြင့် မြန်မာနိုင်ငံအာမခံဈေးကွက်အခြေအနေသည် ဖွံ့ဖြိုးဆဲအဆင့်သာရှိသေးသဖြင့် အာမခံနည်းပညာများ၊ ငွေရေးကြေးရေးကြီးကြပ်စစ်ဆေးရေးဦးစီးဌာနရှိဝန်ထမ်းများ၏ အာမခံ အသိပညာများဖွံ့ဖြိုးတိုးတက်စေရေးအတွက် အိန္ဒိယနိုင်ငံ၏ အာမခံသင်တန်းကျောင်း (India Insurance of India-III) နှင့် အာမခံနည်းပညာများအထောက်အကူပြုစေရန် နှစ်ဦး သဘောတူ နားလည်မှုစာချွန်လွှာ (MOU) အားလက်မှတ်ရေးထိုးပြီးဖြစ်ပါသည်။

၁၀။ ငွေရေးကြေးရေးကြီးကြပ်စစ်ဆေးရေးဦးစီးဌာနအနေဖြင့် မြန်မာနိုင်ငံအာမခံဈေးကွက် ခိုင်မာ အားကောင်းလာစေရေးအတွက် JICA မှ အာမခံကျွမ်းကျင်ပညာရှင်တစ်ဦးအား တွဲဖက် တာဝန် ထမ်းဆောင်နိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

၁၁။ အာမခံလုပ်ငန်း ကြီးကြပ်ရေးအဖွဲ့အနေဖြင့် အာမခံကိုယ်စားလှယ်များ၏ အရည်အချင်း မြင့်မားလာစေရေးကို ဦးစားပေးဆောင်ရွက်ရန် ရည်ရွယ်၍ အာမခံ ကိုယ်စားလှယ်များ အရည်အသွေးမြှင့်တင်ရေး (Capacity Building) သည် အာမခံ Industry ဖွံ့ဖြိုးတိုးတက်ရေး အတွက် အာမခံကိုယ်စားလှယ်များအား ထိုက်သင့်သည့် အာမခံအသိပညာ တတ်ကျွမ်းနားလည်ရန်နှင့် ပိုမို ကောင်းမွန်ပြည့်စုံသည့် သင်တန်းများကိုလည်း ဖွင့်လှစ်နိုင်ရန် စီစဉ်ဆောင်ရွက် လျက်ရှိပါသည်။ ထိုသို့ဆောင်ရွက်ရာတွင် ကိုယ်စားလှယ်များအတွက် အရည်အချင်း တိုးတက်ပြီး အကျိုး သက်ရောက်မှုရှိသည့် သင်တန်းများဖန်တီးရန်ကိစ္စတွင် မြန်မာ့အာမခံလုပ်ငန်းနှင့် ပုဂ္ဂလိကအာမခံ ကုမ္ပဏီများမှ အာမခံလုပ်ငန်းပညာရှင်များတို့ဖြင့် ပူးပေါင်းဆောင်ရွက်လျက် ရှိပါသည်။